

ရပ်ရွာအသိုင်းအဝိုင်း ပါဝင်ကူညီသူများအတွက် အကျဉ်းချုပ်

ကျွန်ုပ်တို့မှာ မည်သူနည်း

အမျိုးသမီးများ၏ ဒုက္ခသည်ခိုလှုံ့သူများဆိုင်ရာ ကော်မရှင် (WRC) သည် ပဋိပက္ခ နှင့် ကပ်ဘေးအန္တရာယ် အခြေအနေများကြောင့် ပြောင်းရွှေ့နေထိုင်ရသော အမျိုးသမီးများ၊ ကလေးများ နှင့် လူငယ်များ၏ နေထိုင်မှုဘဝများကို တိုးမြှင့်ပေးပြီး၊ ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်ပေးသည်။ ကျွန်ုပ်တို့သည် ဒုက္ခသည်ခိုလှုံ့သူများအား နေရာချထားသည့်နေရာများသို့ သွားရောက်လည်ပတ်ပြီး၊ ၎င်းရွှေ့ပြောင်းနေထိုင်ရာများနှင့် စကားပြောဆိုကာ ၎င်းတို့ မည်သည့်တို့ကို လိုအပ်လျက်ရှိကြောင်း သိရှိနိုင်ရန် ဆောင်ရွက်သည်။ ကျွန်ုပ်တို့သည် UN အေဂျင်စီများ၊ နိုင်ငံတကာ နှင့် ဒေသခံ အဖွဲ့အစည်းများတို့ဖြင့်လည်း ပြောဆိုဆက်ဆံရသည်။ ထို့နောက် ၎င်းရွှေ့ပြောင်းနေထိုင်မှုဘဝများကို ဖွံ့ဖြိုး တိုးတက်စေရန် မည်သည့်တို့ကို ဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာ နှင့် နိုင်ငံတော် အဖွဲ့အစည်းများထံသို့ အကြံပြုထောက်ခံချက်များ ကျွန်ုပ်တို့ ပြုလုပ်သည်။

Cox's Bazar တွင် မည်သည့်တို့ကို ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့သနည်း

WRC သည် ဒုက္ခသည်ခိုလှုံ့သူ အမျိုးသားများ နှင့် ယောက်ျားလေးများတို့၏ ခုခံကာကွယ်နိုင်စွမ်းမဲ့မှုများ နှင့် ကာကွယ်မှုဆိုင်ရာ လိုအပ်ချက်များအား ကြည့်ရှုသော စီမံခန့်ခွဲမှုအဖွဲ့အစည်း၊ စတင်ခဲ့သည်။ ကျွန်ုပ်တို့သည် ဤသုတေသနအား နိုင်ငံ သုံးနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၂၀၁၈ တွင် သုတေသနပညာရှင် နှစ်ဦးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ အမျိုးသားများ နှင့် ယောက်ျားလေးများတို့၏ အတွေ့အကြုံများအား လေ့လာရန် Cox's Bazar သို့ သွားရောက်လည်ပတ်ခဲ့သည်။ ကျွန်ုပ်တို့သည် Kutupalong စခန်း၏ အစိတ်အပိုင်း လေးခုမှ ရိုဟင်ဂျာ အမျိုးသားများ၊ အမျိုးသမီးများ နှင့် မြို့ကောင်ပေါက်လူငယ်များ ၁၀၉ ဦး ပါဝင်သည့် အဓိက အုပ်စု ၂၁ စု ကို ဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်တို့သည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် လုပ်သားများ နှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများ ၄၅ ဦး ကိုလည်း အင်တာဗျူးမေးမြန်းခဲ့သည်။

ကျွန်ုပ်တို့ မည်သည့်တို့ တွေ့ရှိရသနည်း

ဤလုပ်ငန်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသည့် အရာများကို သိရှိရန် သင့်တွင် ရှိပေသည်။ သုတေသနပညာရှင်များမှ လေ့လာတွေ့ ရရှိသည်မှာ -

- မြန်မာနိုင်ငံတွင် စစ်တပ်သည် ရိုဟင်ဂျာ အမျိုးသားများ နှင့် ယောက်ျားလေးများအား အကြမ်းဖက်မှု နှင့် ညှဉ်းပန်းနှိပ်စက်မှုတို့အတွက် ပစ်မှတ်ထားလျက်ရှိရသည်။ အရပ်သားများ နှင့် ရဲများသည်လည်း ၎င်းတို့အား ပစ်မှတ်ထားလျက်ရှိသည်ဟု ကျွန်ုပ်တို့ ကြားသိရသည်။ အကြမ်းဖက်မှု အချို့သည် မျိုးပွားအင်္ဂါနှင့် စအိုတို့ အပါအဝင် ခန္ဓာကိုယ်၏ အထိအခိုက်မခံသော အစိတ်အပိုင်းများကို ထိခိုက်ဒဏ်ရာ ဖြစ်ပေါ်စေခဲ့သည်။ အမျိုးသားများ နှင့် ယောက်ျားလေးများ တော်တော်များများသည် ဤအထိအခိုက်မခံသော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပြီးသည့်နောက် သေဆုံးသွားကြသည် သို့မဟုတ် အသတ်ခံခဲ့ရသည်။
- မြန်မာနိုင်ငံတွင် စစ်တပ်သည် အချို့သော ရိုဟင်ဂျာ အမျိုးသားများ နှင့် ယောက်ျားလေးများအား အတင်းအကြပ်ဖိအားပေးကာ ၎င်းတို့၏ အမျိုးသမီး မိသားစုဝင်များ နှင့် ရပ်ရွာအတွင်းမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုလုပ်သည်ကို မျက်မြင်တွေ့ ရှိစေခဲ့သည်။ ဤသည်မှာ အမျိုးသမီး ရှင်သန်ကျန်ရစ်သူများ နှင့် မျက်မြင်ကြည့်ရှုခဲ့ရသူ အမျိုးသားများတို့အတွက် အလွန်ပင် နက်ရှိုင်းနာကျင်လှသော ခံစားရမှုပင် ဖြစ်သည်။

- Cox's Bazar ခရိုင်တွင် အချို့သော အမျိုးသားများ နှင့် ယောက်ျားလေးများတို့သည် အနိုင်ကျင့်မှုများအား တုံ့ပြန်ရန် အထူးပင် ခုခံကာကွယ်နိုင်စွမ်းမဲ့လျက် ရှိပေသည်။ ဤတွင် မြို့ကောင်ပေါက်အရွယ် ယောက်ျားလေးများ၊ အသိဉာဏ် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းချီးတို့နေသည့် အမျိုးသားများ နှင့် ယောက်ျားလေးများ၊ တရားမဝင် အလုပ်လုပ်နေသည့် ယောက်ျားလေးများ နှင့် အမျိုးသားများ၊ ထိုပြင် hijra (လိင်ပြောင်းလဲထားသူ၊ လိင်နှစ်မျိုးပါရှိသူ သို့မဟုတ် တတိယလိင်အမျိုးအစား လူငယ်များ) တို့ ပါဝင်ပေသည်။
- အကြမ်းဖက်မှု နှင့် ညှဉ်းပန်းနှိပ်စက်မှုအား တွေ့ ကြုံခဲ့ဖူးသည့် အမျိုးသားများ နှင့် ယောက်ျားလေးများ တော်တော်များများထံ၌ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးဆိုင်ရာ သိသာထင်ရှားသော လိုအပ်မှုများ ရှိပေသည်။ မိမိတို့၏ မျိုးပွားအင်္ဂါ နှင့် စအိုသို့ အကြမ်းဖက်မှုအား တွေ့ ကြုံခဲ့ရသော အမျိုးသားများ နှင့် ယောက်ျားလေးများတို့သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုအား လိုအပ်ပေသည်။
- အကြမ်းဖက်မှု နှင့် ညှဉ်းပန်းနှိပ်စက်မှုတို့အား တွေ့ ကြုံခဲ့ရသော အမျိုးသားများ၊ ယောက်ျားလေးများ၊ အမျိုးသမီးများ နှင့် မိန်းကလေးများတို့အတွက် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် ကာကွယ်မှု ပန်ဆောင်မှုများတို့အား Cox's Bazar ရှိ စခန်းများ၏ အတွင်းရော ပြင်ပတွင်ပါ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ဖို့ လိုအပ်ပေသည်။
- အမျိုးသားများ နှင့် ယောက်ျားလေးများအား ပန်ဆောင်မှုများသို့ ဝင်ရောက်ရယူနိုင်ရန် တားဆီးနေသော အတားအဆီးများ အများအပြား ရှိပေသည်။ ဥပမာအားဖြင့် ဒုက္ခသည်ခိုလှုံ့သူများသည် ရရှိနိုင်သော ပန်ဆောင်မှုများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ ရရှိမှု အကန့်အသတ်ရှိသည်။ ညှဉ်းပန်းနှိပ်စက်မှုအား တွေ့ ကြုံခဲ့သော အမျိုးသား သို့မဟုတ် ယောက်ျားလေး တစ်ဦးအနေနှင့် အကူအညီရယူနိုင်ရန် မည်သည့်နေရာသို့ သွားရောက်ရမည်ကို သိရှိချင်မှ သိရှိမည်ဖြစ်သည်။ ပန်ဆောင်မှု ထောက်ပံ့သူများ နှင့် အခြားသူများတို့အနေနှင့်လည်း ယောက်ျားလေးများ နှင့် အမျိုးသားများမှာ ဤအမျိုးအစားသော အကြမ်းဖက်မှု နှင့် ညှဉ်းပန်းနှိပ်စက်မှုတို့အတွက် ပစ်မှတ်ထားခံနေရကြောင်း သိရှိချင်မှ သိရှိပေမည်။
- လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများအနေနှင့် အကြမ်းဖက်မှု နှင့် အမြတ်ထုတ်ခံရမှု အန္တရာယ်များအား တွေ့ ကြုံရနိုင်ခြေရှိသည့် အမျိုးသားများ နှင့် ယောက်ျားလေးများအတွက် ကာကွယ်မှု ယန္တရားများအား ရေးဆွဲစီမံပေးဖို့ လိုအပ်ပေသည်။

နောက်ထပ် မည်သည့်တို့ ဖြစ်ပေါ်လာမည်နည်း

အမျိုးသမီးများ၏ ဒုက္ခသည်ခိုလှုံ့သူများဆိုင်ရာ ကော်မရှင်သည် "It's Happening to Our Men as Well": Sexual Violence Against Rohingya Men and Boys ("ကျွန်ုပ်တို့ အမျိုးသားများထံ၌လည်း ဖြစ်ပေါ်နေပါသည်" - ရိုဟင်ဂျာ အမျိုးသားများ နှင့် ယောက်ျားလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု) ဟု ခေါင်းစဉ်တပ်ထားသည့် ဤလေ့လာမှုမှ ရှာဖွေတွေ့ ရရှိချက်များ နှင့် အကြံပြုထောက်ခံချက်များအကြောင်း အစီရင်ခံစာတစ်ခုအား ထုတ်ပေးခဲ့သည်။ ၎င်းအကြံပြုထောက်ခံချက်များသည် Cox's Bazar ရှိ အန္တရာယ်တွေ့ ကြုံရနိုင်ခြေရှိသော အမျိုးသားများ နှင့် ယောက်ျားလေးများ၊ ထိုပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူ အမျိုးသားများတို့အတွက် ကာကွယ်မှု ယန္တရားများအား ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ၎င်းတို့အတွက် ပန်ဆောင်မှုများအား ဖြည့်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ နှင့် နိုင်ငံတော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများအား အထောက်အကူပြုပေးနိုင်မည် ဖြစ်သည်။

အစီရင်ခံချက် (အင်္ဂလိပ်ဘာသာ) အား <https://wrc.ms/svmb-rohingya> တွင် သင် ဖတ်ရှုနိုင်ပါသည်။

**အကယ်၍ သင် သို့မဟုတ် သင် သိရှိသည့် တစ်စုံတစ်ဦးမှ
အကူအညီလိုအပ်နေလျှင် မည်သည့်နေရာသို့
သွားရောက်ရမည်နည်း**

အကယ်၍ သင် သို့မဟုတ် သင် သိရှိသည့် တစ်စုံတစ်ဦးသည် အကြမ်းဖက်မှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုအား တွေ့ ကြုံခဲ့ရပါလျှင် ကျေးဇူးပြုပြီး အနီးစပ်ဆုံး Médecins Sans Frontières (MSF) ကျန်းမာရေး ဝန်ဆောင်ထောက်ပံ့မှုသို့ သွားရောက်ပါ။ အကယ်၍ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်လျှင် ၂၄ နာရီ ဖွင့်လှစ်ထားသည့် MSF ဟော့တ်လိုင်း ဖုန်းနံပါတ် 01844-050199 သို့ ဆက်သွယ်ပါ။

**ဤလေ့လာမှုနှင့်ပတ်သက်ပြီး သင့်တွင် မေးခွန်း
မေးမြန်းလိုသည်များ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိလျှင်
ကျေးဇူးပြုပြီး အောက်ဖော်ပြပါတို့ထံသို့ ဆက်သွယ်ပါ -**

Ms. Eva Buzo
Bangladesh Program Manager
Legal Action Worldwide (LAW)
Cox's Bazar
Bangladesh
WhatsApp: +614.246.274.33
buzo@legalactionworldwide.org

Dr. Sarah Chynoweth
Sexual Violence Project Director/Consultant
Women's Refugee Commission
15 West 37th Street
New York, NY 10018
USA
Telephone: +1.212.551.3115
svproject@wrcommission.org

Mr. Dale Buscher
Senior Director for Programs
Women's Refugee Commission
15 West 37th Street
New York, NY 10018
USA
Telephone: +1.212.551.3129
DaleB@wrcommission.org



© Dale Buscher